

ပြင်ပန်း နှု၊ <pyin ban> 外面，表面
 ပြင်ပန်းလှ က၊ <pyin ban: hla> 外表美，表面好看
 ပြင်ပြင် ကဝ၊ <pyin byin> 完全，全部： သူပိမ်း ~ ဆက်ဆံ
 သည်။ 完全当作外人交往。 / ~ မသိပါ။ 完全不知道。
 / ~ ပိမ်းသည်။ 很疏远。
 ပြင်ဘဝေါ နှု၊ <pyin b-waw> 缅甸上朝时，在御案前为官
 员设立的五个等级座位中的最末一位，五级即： တော်၊
 ပူး၊ နေည်း၊ တွင်းဘဝေါ၊ ပြင်ဘဝေါ။
 ပြင်ပွယ်ဝါ နှု၊ <pyin yout wa> (诗) 相貌，外貌： ဤသူကား ~
 ကောင်းသော်လည်းနှလုံးကောင်းကန်လှ၏။ 此人外貌虽好，但内心
 狡诈。
 ပြင်လျှာ နှု၊ <pyin lya> (书) 容貌，面容
 ပြင်လွင် နှု၊ <pyin lwin> = လွင်ပြင်
 ပြင်ဝန် နှု၊ <pyin wun> 缅甸王朝掌管公众事务的大臣
 ပြင်သာ နှု၊ <pyin tha> 平地
 ပြင်သာသိပ် နှု၊ <pyin tha leit> (生活于陆地峡谷的) 一种
 小龟
 ပြင်သား နှု၊ <pyin dha> ①板皮 ②缅甸朝官外差役
 ပြင်သင်း နှု၊ <pyin thin> 缅甸地方官吏
 ပြင်သင်းမှူး နှု၊ <pyin thin: hmu> 地方最高官吏
 ပြင်သစ် နှု၊ <pyin dhit> 法国
 ပြင်သစ်ကော်ဖီ နှု၊ <pyin dhit kaw phi> 混有菊苣的咖啡，
 法国咖啡
 ပြင်သစ်ကျောက် နှု၊ <pyin dhit kyaut> 人造宝石
 ပြင်သစ်ချုပ်ဖိုး နှု၊ <pyin dhit khyout yo> 一种缝勿法(留
 宽缝份，以便放大用)
 ပြင်သစ်ဖရန်ဒွေ နှု၊ <pyin dhit ph-ran' ngwei> (货币) 法朗
 ပြင်သစ်ယူနိုယ် နှု၊ <pyin dhit yu ni yan> 法兰西联邦
 ပြင်သစ်သဟာယအဖွဲ့ နှု၊ <pyin dhit th-ha ya' a-phwe> 法兰
 西联盟
 ပြင်အိမ်တော်ဝံမင်းသမီး နှု၊ <pyin ein daw zan min: dh-mi>
 已出嫁的公主
 ပြင်ဦးလွင် နှု၊ <pyin u: lwin> 缅甸眉苗市的别名
 ပြင်း I က၊ <pyin> ①厉害，强烈，浓烈： ဒီဆေးလိပ်ကပို ~
 တယ်။ 这烟劲更大。 / အင်မတန် ~ တဲ့အနံ့ 味道很浓，强
 烈的气味 / အရက် ~ သည် 酒性烈。 ②猛烈： လေ ~
 တယ်။ 风很大。 II ကဝ၊ <pyin> (表厌恶的助动词)
 厌烦于……： ကြား ~ သည်။ 刺耳。 / မြင် ~ သည်။ 看
 不顺眼。
 ပြင်းထန် နှု၊ <pyin: htan> 猛烈，激烈，强烈，厉害： တိုက်ပွဲ
 ~ စွာဖြစ်သည်။ 战斗激烈。 / ကျုပ်ပြင်းပြင်းထန်ထန်တောင်းဆို
 တယ်။ 我提出强烈要求。 / ဒေါသ ~ သည်။ 大怒。 / ထို
 နိုင်ငံတွင်ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုစနစ်သည်အလွန် ~ ခဲ့သည်။ 那
 个国家种姓制度很厉害。 / မျိုးချစ်စိတ် ~ သည်။ 具有强

烈的爱国主义精神。 / အဆိပ် ~ သောမြေလှေ့ 毒性很大的
 蛇
 ပြင်းပြ က၊ <pyin: pya> (愿望、感受等) 强烈： ဆန္ဒ ~
 သည်။ 愿望强烈。
 ပြင်းပြင်း ကဝ၊ <pyin: byin> 使劲，激烈： လေ ~ တိုက်သည်။
 风刮得很厉害。
 ပြင်းဖမ်း နှု၊ <pyin: phan> (古) 强盗
 ပြင်းဝှန် နှု၊ <pyin: hwun> (诗) 猛烈
 ပြင်းဟုန် နှု၊ <pyin: hon> (古) 猛烈，激烈
 ပြင်းဟုတ် နှု၊ <pyin: hout> (古) 强盗
 ပြောင် I နှု၊ <pyaun> 【动】①野牛，驃犏 ②大雄象 ③
 <byaun> 无修饰花纹的： လက်ကောက်က ~ ဆိုတော့လည်း
 တမျိုးလှတာပါပဲ။ 无花纹的手镯也很好看。 II က၊ <pyaun>
 ①光亮，发光，光滑： ကြေးပန်းအိုးကို ~ အောင်တိုက်ပါ။
 把铜花瓶擦亮。 / ကျောအ ~ သားနဲ့။ 背晒得油亮。
 ②完了，光了： ရေနွေးတက်ရာ ~ သွားပြီ။ 一壶开水喝光
 了。 ③开玩笑： လူကြီးကိုမ ~ ပါနင့်။ 别与大人开玩笑。
 III နှု၊ <pyaun> ①杰出，光辉： သတ္တိ ~ သည်။ 英勇
 果敢。 / ဂုဏ် ~ သည်။ 光荣。 / ရာဇဝင် ~ သည်။ 历史
 光荣。 / စကားလုံးအင်မတန် ~ တယ်။ 用词很漂亮。 ②
 干净： အင်္ကျီမင်စွန်းသွားတာကို ~ အောင်ချွတ်လို့ရပါတယ်။ 能
 将衣服上的墨迹去掉。 IV ကဝ၊ <byaun> = ပြောင်
 ပြောင်ကိုင်း နှု၊ <pyaun kain> 【植】一种长叶橡草，扫帚苗
 (金茅属)
 ပြောင်ကွမ်းသီး နှု၊ <byaun kun: dhi> 熟过头后削了皮的
 槟榔
 ပြောင်ခေါင်းစိမ်း နှု၊ <pyaun gaun: zein> 【矿】橄榄石，奥长
 石
 ပြောင်ချော်ချော် ကဝ၊ <pyaun khyaw gyaw> ①嬉皮笑脸，
 ~ မလုပ်ပါနဲ့။ 别嬉皮笑脸的。 ②不尊重，无礼： လူကြီး
 တွေကို ~ မလုပ်နဲ့။ 别对大人无礼。
 ပြောင်ချော I နှု၊ <byaun gyaw> 清一色之物： မိန်းမတွေက
 အဆင်လှလှတွေကိုမှကြိုက်ကြတယ်။ ~ ကိုမကြိုက်ကြပါ။ 妇女们喜
 欢穿花衣，不喜欢纯一色的。 II နှု၊ <byaun khyaw>
 ①光滑，光溜： စားပွဲကို ~ အောင်တိုက်ထားသည်။ 把桌面
 擦得光滑。 / ဖုတ်ဆိတ်ကို ~ အောင်ရိတ်သည်။ 把胡子刮
 光。
 ပြောင်ချောစက္ကူ နှု၊ <byaun gyaw: set ku> (印照片的) 光
 面纸
 ပြောင်စာပင် နှု၊ <pyaun za bin> 【植】扫帚苗 Pollinia mo-
 nantha
 ပြောင်စိစိ ကဝ၊ <pyaun si zi> 嬉皮笑脸
 ပြောင်စင် ကဝ၊ <pyaun sin> 干净，精光： ပန်းကန်ချွတ်ယောက်
 များကို ~ အောင်ဆေးကြောပါ။ 将盆碗洗干净。